



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇန်နဝါရီလ ၁၇ရက်မှ ဇန်နဝါရီလ ၃၀ရက် ၂၀၂၂ ခုနှစ်

P.O. Box - 100, Mae Hong Son, 58000, Thailand
Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇန်နဝါရီလ ၁၇ရက်မှ ဇန်နဝါရီလ ၃၀ရက် ၂၀၂၂ ခုနှစ်

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇန်နဝါရီလ ၁၆	ဇန်နဝါရီလ ၁၇- ဇန်နဝါရီလ ၃၀	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၁၉၈	၁၄	၂၁၂
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၆၈		၂၆၈
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၅၇	၁	၁၅၈
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၇၄	၃	၇၇
	ဒီးမော့ဆိုမြို့နယ်	၂၈၈	၁၄	၃၀၂
	ဖယ်ခုံမြို့နယ်	၁၁၀		၁၁၀
	ဖရူဆိုမြို့နယ်	၃		၃
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇန်နဝါရီလ ၁၆ ရက်နေ့ အထိ	IDPs အသစ် ဇန်နဝါရီလ ၁၇ - ဇန်နဝါရီလ ၃၀ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၅၆၉၃၉		၁၇၇၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇန်နဝါရီလ(၁၇)ရက်မှ ဇန်နဝါရီလ (၃၀)ရက်၊ ၂၀၂၂ခုနှစ်



- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုများ၊ အရပ်သားများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အိုးအိမ်များမီးရှို့ဖျက်စီးခြင်း

ဇန်နဝါရီလ(၁၉)ရက်နေ့၊ လွိုင်ကော်မြို့၊ ဒေါဥရုပ်ကွက်တွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဒေါဥရုပ်ကွက်မှ ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

ဇန်နဝါရီလ (၂၀) ရက်နေ့၊ လွိုင်ကော်မြို့၊ ဒေါဥရုပ်ကွက်နှင့် နမ့်ဘော်ဝါရုပ်ကွက်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိမှန်သေဆုံးသွားခဲ့သည်။ ထို့အပြင် လွိုင်ကော်မြို့နယ်၊ ဒေါတရို့ကျေးရွာအနီးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် အသက် (၆၈)နှစ် အရွယ်ရှိ ဒေသခံ တစ်ဦးအား ပစ်သတ်သွားပြီး ၎င်းအလောင်းကို နယ်မြေရှင်းလင်းရေးပြုလုပ်နေသော KNDF B-14 မှ တွေ့ရှိသည်။

ဇန်နဝါရီလ (၂၁)ရက်နေ့၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်ကျောင်းအနီး စစ်ကောင်စီမှ နေအိမ်တစ်လုံးအား မီးရှို့သွားခဲ့သည်။ ထိုတစ်ရက်တည်းတွင် လွိုင်ကော်မြို့ ပိန်းချစ်ကျေးရွာအနီးတွင် ဌာနထောင်သွားသည့် အသက် (၁၇)နှစ်အရွယ် ကလေးတစ်ဦးမှ စစ်ကောင်စီထောင်ထားသော မိုင်းနှင်းမိကာ ညာဘက်ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည်။ ထို့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ ၅မိုင်၊ ၆မိုင်နှင့် လိုဘာခိုကျေးရွာများအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြီး KNDF၊ ဘက်မှ ရဲဘော် တစ်ဦးကျဆုံးသွားခဲ့သည်။ အကျအဆုံးများသော စစ်ကောင်စီတပ်မှ တိုက်လေယာဉ် နှစ်စီးဖြင့် ညနေ ၅နာရီခွဲအချိန်တွင် တစ်ကြိမ်နှင့် ညနာရီအချိန်တွင်တစ်ကြိမ် လာရောက်ပိုးကြဲတိုက်ခိုက် သွားခဲ့သည်။



စကစ ထောင်ထားသော မိုင်းအားနှင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့် ကလေး

ဇန်နဝါရီလ (၂၂) ရက်နေ့၊ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့တို့တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA တပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်မှ နေအိမ် တစ်လုံး၊ ဒီးမော့ဆိုမြို့နယ်က နေအိမ် ၅လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်ထားပါသည်။

ဇန်နဝါရီလ (၂၃)ရက်နေ့၊ ဒီးမော့ဆိုမြို့၊ စံပြမိုင်အုပ်စု ဟိုဖိတ်ကျေးရွာနှင့် သပြေတောကျေးရွာအနီးတွင် KNDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဟိုဖိတ်ကျေးရွာ၊ သပြေတောကျေးရွာ နှင့် စိုက်ကွင်း (၂)ကျေးရွာအတွင်းက ဒေသခံနေအိမ် ၉လုံးအား မီးရှို့ဖျက်စီးခဲ့သည်။ သည့်အပြင် ကျေးရွာအတွင်းတွင် ရှိသည့် ပြည်သူ (၂)ဦးအား သတ်ဖြတ်သွားခဲ့သည်။



စကစမှ မီးရှို့ဖျက်စီးသွားခဲ့သော အိမ်များ ထူရှင်သကျေးရွာ



စကစမှ မီးရှို့ဖျက်စီးသွားခဲ့သော အိမ်များ ဒေါ်ဥနုရပ်ကွက်

ဇန်နဝါရီလ (၂၄)ရက်နေ့၊ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ စံပြမိုင်အုပ်စုတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ တစ်နေ့ကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်လာရောက်ပစ်ခတ်သွားခဲ့သည်။

ဇန်နဝါရီလ (၂၅-၂၇) ရက်နေ့၊ တပ်မတော်နှင့်တပ်မတော်ပါဝင်သည့် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်နှင့် ရေယိုကျေးရွာတို့တွင် စစ်ကြောင်းလှည့်လျက်ရှိပြီး ရေယိုကျေးရွာတွင် လူငယ် (၆)ဦးအား သတ်ဖြတ်ခဲ့ပြီး အိမ်သာကျင်းထဲပစ်ချသွားခဲ့သည်။ ထိုအလောင်းအား ဇန်နဝါရီလ (၂၇)ရက်နေ့တွင် တွေ့ရှိပြီး အသက်၁၈နှစ် မပြည့်သေးသည့် နာနတ်တောက လူငယ်(၄)ဦးပါဝင်သည်။ သတ်ဖြတ်ခံရသူများသည် အသက် ၁၇နှစ်အရွယ် မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်နှင့် မောင်ဒေးဗစ်ကျော်စိုး(ခ) ကျော်ကျော် ၊ အသက် ၁၆နှစ် မောင်ဂျွန်ပေါလ် တို့ဖြစ်သည်။

ဇန်နဝါရီလ (၂၈) ရက်နေ့၊ လွိုင်ကော်မြို့ ထူဒူင်သရွာတွင် သေဆုံးနေသည့် သားအမိနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိရပြီး သေဆုံးသူမှာ အသက် (၂၃)နှစ်အရွယ် သားဖြစ်သူ စောဒါးထူးနှင့် အသက် (၆၃)နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်မူတတို့ဖြစ်သည်။ သည့်အပြင် လွိုင်ကော်မြို့ ဘာဒိုကျေးရွာ စွတာကျောင်းတွင် အမျိုးသားတစ်ဦး လက်နောက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံရသည့် ရုပ်အလောင်းကိုလည်း တွေ့ရှိရပြီး ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့က မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။

ဇန်နဝါရီလ (၂၉)ရက်နေ့၊ ဖယ်ခုံမြို့၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားတွင် စစ်ကောင်စီကင်းစခန်း တစ်ခုအား မနက်အစောပိုင်းတွင် ဖယ်ခုံPDF၊ KNDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးသေဆုံးကြောင်း KNDF မှ ထုတ်ပြန်သည်။ ထို့အပြင် လွိုင်လင်းလေးအနီး ဆီဆိုင်မြို့ဘက်မှ လွိုင်ကော်မြို့ဘက်သို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်များ၏ သံချပ်ကာကားနှင့် တင့်ကားများပါဝင်သည့် စစ်ယာဉ်တန်းအား KNDF မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်ကား(၃)စီး ပျက်စီးသွားခဲ့ပြီး (၂)ဦးသေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ (၃၀) ရက်နေ့၊ လွိုင်ကော်မြို့နယ် လွိုင်လင်းလေးကျေးရွာအုပ်စု ကုန်းဆွတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၆)ဦးသေဆုံးကာ KNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။ လွိုင်ကော်မြို့နယ် စစ်ကောင်စီတပ် ခလရ (၂၅၁) တပ်ရင်းအနီးမှာလည်း နေ့လည်ပိုင်းမှာ တစ်နာရီကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၅၅)တပ်ရင်းသည် လွိုင်ကော်မြို့နယ် နာနတ်တော ရပ်ကွက်နှင့် ဘာဒိုကျေးရွာတို့မှာ စစ်ကြောင်းထိုးနေပြီး မိမိနေအိမ်သို့ ပြန်လည်နေထိုင်ရန် ကြိုးစားနေသော ဒေသခံများ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပြန်သည်။

- စားနပ်ရိက္ခာပြတ်တောက်မှုနှင့် ရင်ဆိုင်နေသည့် စစ်ဘေးရှောင်များ - ဆန်အစားပြောင်းကောက်များ ချက်စားနေရ

ကရင်နီပြည်တွင် ကရင်နီတပ်များနှင့် စစ်ကောင်စီတို့ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး မြေပြင်တိုက်ပွဲများအပြင် လေကြောင်းတွေပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူလူထုများသည် နီးစပ်ရာတောတောင်၊ အိုင်ဒီပီစခန်းအတွင်းသို့ သော်လည်းကောင်း၊ အခြားပြည်နယ်သို့သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ ပစ်မှတ်ထား သတ်ဖြတ်ခံရမည်ကိုလည်း အထူးစိုးရိမ်နေကြရသည်။

စစ်ကောင်စီတပ်များမှ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရာတွင် အကြီးမားဆုံး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ လက်ရှိတွင် ဖရူဆိုမြို့နယ်မှ စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင်စခန်းအချို့မှ ပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ဆန်အစား ပြောင်းကောက်ကို အစားထိုးကာ ချက်ပြုတ် စားသောက် နေကြရသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com